

အသံပြု က၊ <a- than pyu> 喊，出声，招呼： ကလေးသည်မွေးလျှင်မွေးခြင်း ~ တတ်သည်။ 婴孩一出生就会叫出声来。 ကျနော့်ကိုလေးသူငယ်ဟု ~ လိုက်ပါသည်။ 对我喊了一声：“喂，小伙子！”

အသံပြတ် က၊ <a- than pyat> 说话干脆  
အသံပြန် က၊ <a- than pyan> 【物】声反射  
အသံဖလင် န၊ <a- than ph- lin> 录音胶卷  
အသံဖမ်း က၊ <a- than phan:> 录音： ~ ကိရိယာ 无线电接收机 / ~ ကြိုးပြား 录音磁带 / ~ ခွက် (报话机、录音机的) 话筒 / ~ စက် 录音机

အသံဖလံ န၊ <a- than b- lan> ①声音，声响 ②(喻) 音讯  
အသံမောင်း က၊ <a- than maun:> 嗓音洪亮  
အသံမြင့် န၊ <a- than myin> 高音  
အသံမြည် က၊ <a- than myi> 响；发出响声  
အသံယိုင် က၊ <a- than yain> 【物】声折射

အသံရ က၊ <a- than ya> (唱歌时) 善于运用嗓音： တော်တော် ~ တဲ့လူ 嗓子相当好的人  
အသံလုံ က၊ <a- than lon> 音色圆润  
အသံလွင် က၊ <a- than lwin> 声音清脆  
အသံလှိုင်း န၊ <a- than hlain:> 声波  
အသံလှယ် က၊ <a- than hle> 译音： ~ ဝေါဟာရများ 译音词

အသံလွင် က၊ <a- than hlwin> ①广播，播音： ထိုက်ရိုက် ~ သည်။ 实况广播。 / ~ စက် 无线电发报机，无线电发射台 / ~ ဇာတ် 广播剧 / ~ ဌာန 广播电台 / ~ မိန့်ခွန်း 广播演说 / ~ ရုံ 广播电台 ②放出风声

အသံဝါ န၊ <a- than wa> 洪亮的嗓音： ~ ကြီးနှင့်သီဆိုသည်။ 大声地唱。

အသံဝဲ က၊ <a- than we:> 音调不准，倚，南腔北调  
အသံဝင် က၊ <a- than win> 嗓子哑

အသံသွင်း က၊ <a- than thwin:> 录音： ~ ခွေ 录音磁带 / ~ စက် 录音机 / ~ နန်းကြိုး 录音钢丝

အသံဟိန်း က၊ <a- than hein:> 声音洪亮  
အသံအော န၊ <a- than aw:> 缓慢低沉的声音： ~ နှင့်သီဆိုသည်။ 用低沉的声音唱歌。

အသံအိုး န၊ <a- than o:> 【解】喉  
အသံအက် န၊ <a- than et> 沙哑的声音

အသံအောင် က၊ <a- than aun> 声音洪亮  
အသံအုပ် က၊ <a- than out> 声音低沉

အသံကြွလာ န၊ <a- than aw: za> 声音的魅力： ~ နှင့်ပြည့်စုံသော အဆိုတော် 嗓音迷人的歌唱家

အသုံး န၊ <a- thon:> ①使用，利用 ②用法，使用，用途

အသုံးကံကျွေး န၊ <a- thon: kan gywei:> 分封

အသုံးကျ က၊ <a- thon: kya> 中用，有用

အသုံးကြီး က၊ <a- thon: kyi:> (花钱) 大手大脚

အသုံးခံ I က၊ <a- thon: khan> ①耐用 ②为观众表演，献技，扮演 II န၊ <a- thon: gan> 用的东西，被使用者

အသုံးချ က၊ <a- thon: khya> ①使用，用，应用： ~ ဝေ တုဗေဒ 应用化学 / ~ တန်ဖိုး 应用价值 ③利用 ④用椰子、香蕉等来敬神： ~ ဆွန်း 敬神用的椰子

အသုံးစရိတ် န၊ <a- thon: z- yeit> 费用，开支

အသုံးတော်ခံ I က၊ <a- thon: daw khan> (为观众) 表演，献技： အရေးပါသော အခန်းမှပါဝင် ~ ခဲ့သည်။ 扮演了重要角色。 II န၊ <a- thon: daw gan> 被使用的人或物

အသုံးတည့် က၊ <a- thon: te> 适用： နောင်တနေ့မှာ ~ ယင်သုံးရတယ်။ 今后若适用即可利用。

အသုံးတွင် က၊ <a- thon: twin> 通用，常用，利用率高： ~ သော ဝေါဟာရများ 常用词 / ဒီပန်းစကားဟာ ~ နေပြီ။ 这个俚语已经变成常用词了。

အသုံးပြု က၊ <a- thon: pyu> 利用

အသုံးပြတ် က၊ <a- thon: pyat> 断钱，缺钱用

အသုံးစွာ က၊ <a- thon: phwa> 大手大脚，挥霍

အသုံးမနံ က၊ <a- thon: m- nan> 不中用

အသုံးရ က၊ <a- thon: ya> 有用

အသုံးလုံး န၊ <a- thon: lon:> အရေး၊ အတတ်၊ အတွက် 缅甸扫盲运动中 对读、写、算的简称： တလမပြည့်ခင် ~ ကျေသွားတယ်။ 不满一个月就学会了写、读、算。 / ~ စီမံကိန်း 扫盲计划

အသုံးဝင် က၊ <a- thon: win> = အသုံးကျ

အသုံးအစား က၊ <a- thon: a- sa:> = အသုံးအစုံ

အသုံးအစုံ န၊ <a- thon: a- swe:> 花钱，花费： ~ ကြီးသည်။ 花钱大手大脚。

အသုံးအဆောင် န၊ <a- thon: a- hsaun> ①用具，器皿 ②因人和工种而异的穿戴物，用品，用具： ရဟန်း ~ 僧侣用品 / လယ်သမား ~ 农民用品

အသုံးအနှုန်း န၊ <a- thon: a- hnon> 措词，用词： သူတို့အရပ်က ~ နဲ့ကျနော်တို့အရပ်က ~ မတူဘူး။ 他们家乡和我们家乡用词不同。 / စကားလုံး ~ ကြွယ်ဝသည်။ 用词丰富。

အသက် န၊ <a- thet> ①生命： ~ တချောင်း 一条命 / ~ နှင့်လဲ၍လုပ် ပါမည်။ 不惜牺牲生命去完成。 / ~ အာမခံ 人寿保险 ②年纪，历史： ခင်ဗျား ~ ဘယ်လောက်ရှိပြီလဲ။ 你多大年纪了？ ③(喻)(无生物) 存在的时间长短： ဤမြို့ ~ ကား ၂၀၀၀ ဘွဲ့လဲ။ 该城已有二百年历史。 ④(喻) 生命线，命根子，精髓，精华： ဒီအချက်ဟာ အဓိအောင်ပါးလဲ ~ ပဲ။ 这一点是本文的精髓。 / ဆန်ပေါင်းသည် ပြန်မာနိုင်ငံ၏ ~ ပြစ်သည်။ 稻米是缅甸的命根子。 ⑤呼吸： ~ ရှူသည်။ 呼吸。

အသက်ကုန် က၊ <a- thet kon> 断气，停止呼吸